

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊
ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in
Rakhine-UEHRD) ကော်မတီ၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု



အင်အားသုံးခုကို စုစည်းပြီး
ရခိုင်ပြည်နယ်ပြည်ထောင်စု
စီမံကိန်းအောင်အောင်မြင်မြင်
လုပ်ခြင်းဖြင့် အနာဂတ်
ပြည်ထောင်စုအတွက်
ခိုင်မာသည့် အုတ်မြစ်ချသော
လုပ်ငန်းဟု ယူဆပါကြောင်း

(၂၀-၁၀-၂၀၁၇ နေ့တွင် ကျင်းပပြုလုပ်သော UEHRD
ကော်မတီသို့ အလှူငွေပေးအပ်ပွဲတွင် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားခဲ့သည့် မိန့်ခွန်းကောက်
နုတ်ချက်)

နိဒါန်း

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊
ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in
Rakhine)ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အဓိကရည်ရွယ်ချက်များမှာ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် လူသား
ချင်းစာနာမှု အကူအညီအထောက်အပံ့များပေးရေး၊ ရခိုင်ပြည်နယ်မှသော်လည်းကောင်း၊ ရခိုင်ပြည်နယ် အတွင်းတွင်
လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့နေရပ်များမှ စွန့်ခွာနေကြရသူများအား စနစ်တကျ ပြန်လည်
နေရာချထားပေးရေးနှင့် ရေရှည်ပဋိပက္ခများ ကင်းဝေး၍ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို
ဆောင်ရွက်ရန် ဖြစ်ပါသည်။ ထိုလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရက ဦးဆောင်၍

အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအချို့တွင် အောင်မြင်စွာ ကျင့်သုံးလျက် ရှိသည့် နိုင်ငံတော်အစိုးရ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် (Public-Private Partnership-PPP) သဘောတရားကို လက်တွေ့အကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

UEHRD ကော်မတီကို (၁၇-၁၀-၂၀၁၇) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် လက်တွေ့လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့သည့် (၂၄-၁၀-၂၀၁၇)နေ့မှ (၃၁-၁၂-၂၀၁၈)နေ့အထိ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ၊ အလှူငွေလက်ခံရရှိမှုများ၊ လက်တွေ့ရန်ပုံငွေ သုံးစွဲဆောင်ရွက်ခဲ့မှုများကို ဤအစီရင်ခံစာဖြင့် အလှူငွေ ထည့်ဝင်လှူဒါန်း ခဲ့ကြသည့် အလှူရှင်များသို့လည်းကောင်း၊ အများပြည်သူများသို့လည်းကောင်း၊ အစီရင်ခံစာပြခြင်း ဖြစ်ပါသည်။ အများပြည်သူများ၊ အလှူရှင်များအနေဖြင့် UEHRD အနေဖြင့် စိန်ခေါ်မှုများကြားမှ လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ချက်များ၊ လှူဒါန်းငွေများကို ရည်ရွယ်ချက်များအတိုင်း သုံးစွဲအကောင်အထည်ဖော်ရာတွင် တစ်ဆင့်ထက်တစ်ဆင့် ပိုမိုစနစ်ကျအောင် ဆောင်ရွက်ခဲ့မှုများကို တွေ့မြင်သုံးသပ်နိုင်ရန်နှင့် UEHRD သည် ယုံကြည်အားကိုးထိုက်သည့် အလှူငွေများ ထပ်မံလှူဒါန်း၍ မွန်မြတ်သည့်ရည်ရွယ်ချက်များကို ရေရှည်တွင် ဆက်လက်အကောင်အထည်ဖော်ရန် တာဝန်ပေးထိုက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဖော်ပြနိုင်ရန်အတွက် လည်း အစီရင်ခံစာက ရည်ရွယ်ပါသည်။

အစီရင်ခံစာတစ်ရပ်သည် အဖွဲ့အစည်းတစ်ခုအတွက် အလွန်အရေးပါသည့် ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းကိစ္စများကို ဖော်ပြခြင်းဖြစ်ပြီး၊ နောင်အနာဂတ်ကာလတွင် လုပ်ဆောင်ရန် အတွက် လည်း ဖော်ထုတ်သွားရမည့် အခြေခံမှတ်တမ်းအထောက်အထားတစ်ခုဖြစ်ပါသည်။ ကုန်ချောဖြစ်သည့် နှစ်ပတ်လည် အစီရင်ခံစာတစ်ရပ် ရရှိနိုင်ရန်အတွက် ကုန်ကြမ်းများ လိုအပ်ပါသည်။ ထိုကုန်ကြမ်းများရှိမှ အရည်အသွေးပြည့်စုံမှ ကုန်ချောအစီရင်ခံစာသည် ကောင်းမွန်မည်ဖြစ်ပြီး ကုန်ကြမ်းများမပြည့်စုံပါက ကုန်ချောဖြစ်သည့် အစီရင်ခံစာသည် ကောင်းမွန်မည်မဟုတ်ပါ။ ထိုကုန်ကြမ်းများကို ဖော်ထုတ်ပေးနေသည့် UEHRD လုပ်ငန်းအဖွဲ့များ၊ ကုန်ကြမ်းများ ရရှိစေရန်အတွက် ကြိုးစားအားထုတ်ပေးခဲ့ကြသည့် UEHRD ရုံးအဖွဲ့ဝင်များကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်း တင်အပ်ပါသည်။

နှစ်ပတ်လည်အစီရင်ခံစာတွင် UEHRD လုပ်ငန်းအဖွဲ့၏ အားစိုက်မှု၊ အားထုတ်မှု၊ အောင်မြင်မှုများကို စုံစုံလင်လင် ဖော်ထုတ်ထားပါသည်။ ယခုကဲ့သို့ တင်ပြခြင်းအတွက် အလုံးစုံအဆင်ပြေမှုရှိသည်ဟု သုံးသပ်၍ မဖြစ် နိုင်ပါ။ အားနည်းချက်များရှိသလို အားသာချက်များလည်း ရှိပါကြောင်း အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ UEHRD ၏ စီမံအုပ်ချုပ်မှုသည် အစီရင်ခံသည့်ကာလအတွင်း ထူးခြားသည့်အပြောင်းအလဲများ ရှိခဲ့ပါသည်။ UEHRD ကို ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် အားဖြည့်ခဲ့သကဲ့သို့ ဦးညိုငြိမ်းအေးကို Chief Operation Officer-COO အဖြစ်လည်း တာဝန်ပေးအပ်နိုင်ခဲ့ပါသည်။ UEHRD ကော်မတီဝင်စုစုပေါင်း (၁၀)ဦးရှိပြီး၊ နေပြည်တော်ကို ရန်ကုန် ရုံးခွဲမှ အားဖြည့်ပေးခဲ့ပါသည်။ ရန်ကုန်ရုံးခွဲ၏ အင်အားကိုလည်း လိုအပ်သည့် စွမ်းအားစုများဖြင့် စုစည်း ဆောင်ရွက် ခဲ့ပါသည်။ ထူးခြားချက်တစ်ခုမှာ UEHRD ၏ Website ကို တက်ကြွရှင်သန်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော ပဋိပက္ခများကို နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ချက်ချင်းရင်ဆိုင်ဖြေရှင်းခဲ့ပြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် UEHRD ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ဦးစီးပြီး ဖွဲ့စည်းခဲ့ပါသည်။ တာဝန်(၃)ရပ်ကို အပ်နှင်းခဲ့ပါသည်။ လူသားချင်း စာနာမှု လုပ်ငန်းဆောင်ရွက်မှုများ၊ ပြန်လည်နေရာချထားမှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို အာရုံစိုက် စေခဲ့ပါသည်။ ထိုတာဝန်များကို ထမ်းဆောင်ကြရာတွင် ထူးခြားသည့် ချဉ်းကပ်မှုမှာ ပုဂ္ဂလိက၏အင်အားကို ရယူခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များကို ကဏ္ဍအလိုက် စုစည်းပြီး လုပ်ငန်းအဖွဲ့ Task Force (၁၀)ခု ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။ ပုဂ္ဂလိက၏ အင်အားကို အသိအမှတ်ပြုခဲ့ပါသည်။ ပုဂ္ဂလိကကဏ္ဍ၏ စွန့်ဦး တီထွင်မှုကို ရယူနိုင်ခဲ့ပါသည်။ အရေးပေါ်အလုပ်များနှင့် အရေးကြီးသည့်အလုပ်များကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ လုပ်ငန်းရှင်များ၏ အလှူငွေများအပေါ် အားထားခဲ့ပါသည်။ လုပ်ငန်းအဖွဲ့များကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပြု ခဲ့ပါသည်။ အတတ်နိုင်ဆုံး အုပ်ချုပ်မှုပုံစံကို မှန်ကန်မျှတအောင် ကြိုးစားခဲ့ပါသည်။

UEHRD လှုပ်ရှားမှုများကို ပြန်လည်သုံးသပ်ကြည့်ရာတွင် အခြေခံစိန်ခေါ်မှုများ ရှိသည်ကို တွေ့ရှိခဲ့ရပါသည်။ အရေးကြီးသည့် ကိစ္စတစ်ခုက ရေရှည်တည်တံ့မှု (Sustainability) ဖြစ်ပါသည်။ ကနဦးကာလက ရရှိလာသည့် အလှူငွေများသည် လုပ်ငန်းဆောင်ရွက်မှုများကြောင့် တစ်ဖြည်းဖြည်း လျော့နည်းလာခဲ့ပါသည်။ ဆက်လက်လှုပ်ရှား နိုင်ရန် နိုင်ငံတော်အစိုးရက ဘဏ္ဍာငွေအထောက်အပံ့များ ပေးခဲ့ပါသည်။ ယခုအချိန်တွင် မြေပြင်အခြေအနေများကို သုံးသပ်ပြီး၊ လှုပ်ရှားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်နယ်အစိုးရနှင့် တိုင်ပင်ဆွေးနွေးပြီး၊ ရခိုင် ပြည်နယ်အတွင်းရှိသည့် ဒုက္ခသည်စခန်းများနှင့် လူမျိုးပေါင်းစုံနေထိုင်နေကြသည့် ဒေသများတွင် UEHRD လုပ်ငန်း အဖွဲ့များအားလုံးစုပေါင်းပြီး လှုပ်ရှားကြမည့် မဟာဗျူဟာအသစ်တစ်ရပ်ကိုလည်း ဖော်ထုတ်ထားပြီး အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိပါသည်။


တစ်ဖက်ကလည်း ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်အောင် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ထိုင်းနိုင်ငံမှ ကုမ္ပဏီများ၊ ကိုရီးယားနိုင်ငံမှ ကုမ္ပဏီများနှင့် စတင်ဆောင်ရွက်လျက် ရှိပါသည်။ တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေကြသော ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာနိုင်ရန်အတွက် နိုင်ငံတော် အစိုးရက ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြန်လည်ဝင်ရောက်လာသူများအား အစစအရာရာ အဆင်ပြေ စေရန်အတွက် UEHRD က တစ်ဖက်တစ်လမ်းက တာဝန်ယူသွားရမည် ဖြစ်ပါသည်။ ထို့ကြောင့်လည်း အဆင်သင့် ဖြစ်နေစေရန်အတွက် လိုအပ်ပါသည်။ ကြိုးစားအားထုတ်ပေးခဲ့သည့် UEHRD လုပ်ငန်းအဖွဲ့များနှင့် ရုံးအဖွဲ့ဝင်များကို လည်းကောင်း၊ လမ်းညွှန်မှုပေးခဲ့သည့် UEHRD ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကိုလည်းကောင်း၊ UEHRD ကော်မတီ ဝင်များကိုလည်းကောင်း၊ UEHRD ကော်မတီက အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဖွဲ့စည်းခြင်း

UEHRDကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းကာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေး၊ ပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးလုပ်ငန်းများကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။


	ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်	ဥက္ကဋ္ဌ
	ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန	ဒုတိယဥက္ကဋ္ဌ (၁)
	ဦးခင်မောင်တင်၊ ဒုတိယဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန	ဒုတိယဥက္ကဋ္ဌ (၂)
	ဦးကျော်လင်း၊ ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
	ဒေါက်တာအောင်ထွန်းသက်၊ ညှိနှိုင်းရေးမှူးချုပ်	အဖွဲ့ဝင်
	ဦးတိုးအောင်၊ UEHRD ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်	အဖွဲ့ဝင်
	ဦးကျော်မြိုင်၊ သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာ	အဖွဲ့ဝင်
	ဦးညီငြိမ်းအေး၊ စီမံခန့်ခွဲမှုအရာရှိချုပ်	အဖွဲ့ဝင်
	ဦးစိုးအောင်၊ ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန	အတွင်းရေးမှူး
	ဦးဇော်သန်းသင်း၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	တွဲဖက် အတွင်းရေးမှူး

လုပ်ငန်းစဉ်များ



လုပ်ငန်းအဖွဲ့များဖွဲ့စည်းမှု

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော UEHRD စီမံကိန်းသည် အစိုးရနှင့်အတူ ပုဂ္ဂလိက စီးပွားရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များပါဝင်သည့် ပြည်ထောင်စုစီမံကိန်းဖြစ်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များဖြင့် အောက်ဖော်ပြပါလုပ်ငန်းအဖွဲ့ Task Force (၁၀)ဖွဲ့ကို ဖွဲ့စည်း၍ မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပူးပေါင်းပြီး သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အလိုက် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။



လူသားချင်းစာနာမှုအကူအညီများပေးအပ်ထောက်ပံ့ခြင်း

စားနပ်ရိက္ခာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများထောက်ပံ့ခြင်း




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

- (၂၀၁၇)ခုနှစ် ဩဂုတ်လ(၂၅)ရက်နေ့မှ (၂၀၁၈)ခုနှစ် ဒီဇင်ဘာလအထိ ကျပ် (၆၃၄,၀၃၉,၁၉၇) တန်ဖိုးရှိဆန်၊ ဆီ၊ ဆား၊ ပဲ အစရှိသည့် စားနပ်ရိက္ခာများ၊ အဝတ်အထည်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများကို အိမ်ထောင်စု(၁၆၀၃၁)စု၊ လူဦးရေ(၉၁၄၃၁)ဦးတို့အတွက် ထောက်ပံ့ခဲ့ပါသည်။



ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့ (Red Cross Movement-RCM) ဆောင်ရွက်မှု

- ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ဆွစ်ဇာလန်(၁၇)သန်း တန်ဖိုးရှိ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ၊ စားနပ်ရိက္ခာ (၁၁၄၀၈၆)ယူနစ်၊ ကျန်းမာရေး အသုံး အဆောင်ပစ္စည်းများ၊ အာဟာရနှင့်ဓာတ်ဆားများစသော Non Food Item(NFI) ယူနစ် (၇၈၅၄၆) တို့ကိုလည်းကောင်း၊
- WFP မှ ၎င်းဒုက္ခသည် IDP စခန်းတွင် အိမ်ထောင်စု (၄၇၉)စုမှ လူဦးရေ (၃၁၄၈)ဦး အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်တို့ကို ထောက်ပံ့ခဲ့ပါသည်။



ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(World Food Programme-WFP)

- ရခိုင်ပြည်နယ်အတွင်းမြို့နယ်ပေါင်း(၁၀)မြို့နယ်ရှိကျေးရွာနှင့်စခန်း(၃၄၃)ရွာရှိ လူဦးရေ(၂၆၁၅၄၁)ဦးအတွက် ဆန် (၂၇၄၄၉.၉၆၂)မက်ထရစ်တန်၊ပဲမျိုးစုံ(၃၇၂၉.၅၅၆)မက်ထရစ်တန်နှင့်ဆီ(၁၇၆၅.၉၉၄)မက်ထရစ်တန်ကိုထောက်ပံ့ပေးခဲ့ပါသည်။



UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်

- ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာ (၁၃၀)ရွာအတွက် ငွေကျပ်သန်းပေါင်း (၅၂၈.၂၂၄) တန်ဖိုးရှိ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။



အာဆီယံအဖွဲ့အစည်းနှင့် ပြည်တွင်း/ပြည်ပ လှူဒါန်းမှုများ

- ➡ (၁၁၀၅.၅၈၂)ကျပ်သန်း တန်ဖိုးရှိ ငွေကြေးနှင့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်း
- ➡ စင်ကာပူ ဒေါ်လာ(၁)သိန်း



ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း

UEHRD ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခွဲစိတ်ဆရာဝန်များ၊ အထူးကုဆရာဝန်ကြီးများပါဝင်သော ရွှေ့လျားကျန်းမာရေးဆေးအဖွဲ့များဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ ကျောက်ဖြူ၊ သံတွဲမြို့နယ်များနှင့်ကျောက်တစ်လုံး IDP စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

- ဘူးသီးတောင် ပြည်သူ့ဆေးရုံတွင် လူနာ (၂၃၄၂) ဦး၊
- ကျောက်ဖြူ ပြည်သူ့ဆေးရုံတွင် လူနာ(၂၆၈၆)ဦး၊
- သံတွဲဆေးရုံတွင်သီတဂူမျက်စိအထူးကုအဖွဲ့နှင့်ပူးပေါင်း၍ လူနာ(၁၆၅၁) ဦး၊
- ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းတွင်လူနာ(၁၉၇)ဦးတို့ကို ဆေးကုသခြင်း
- အာဟာရဖြည့်တင်းခြင်းအနေဖြင့် ပဲနီများတိုက်ကျွေးခြင်း၊ ပဲနီစက်များ ပဲများလှူဒါန်းခြင်းနှင့် ရောက်ရှိခဲ့သည့်ဆေးရုံကြီးများတွင် လိုအပ်သည့်ဆေးရုံသုံးပစ္စည်းများနှင့် မျက်စိအတွင်းတိမ်ခွဲစိတ်ရန် ကုန်ကျငွေများ လှူဒါန်းခြင်း
- ဒေသခံဆရာဝန်များနှင့်အတူကုသခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း
- ရွှေ့လျားကျန်းမာရေးဆေးအဖွဲ့ Mobile Medical Team များ UEHRD Health Unit များ ဖြင့် တိုင်းရင်းသားနှင့် မွတ်စလင်စုစုပေါင်းလူနာ(၁၅၁၆၁၈)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
- ရခိုင်ပြည်နယ်အတွင်း ဝေးလံခေါင်သီသောဒေသများတွင် နေထိုင်သောပြည်သူများကိုကျန်းမာရေးစောင့်ရှောက်မှုများ ထိထိရောက်ရောက်ပေးနိုင်ရန် International Language & Business Centre (ILBC) Co; Ltd နှင့် Care Well Medical Co; Ltd တို့ပူးပေါင်း၍ Mobile Medical Clinic မော်တော်ယာဉ်(၁)စီး လှူဒါန်းခဲ့ပါသည်။



ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဆောင်ရွက်မှုအခြေအနေ

- ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများ အတွက် UEHRD အလှူရန်ပုံငွေဖြင့် UEHRD ၏ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့(CITF)က ကြီးကြပ်၍ ရခိုင်ပြည်နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့များဖြင့် တောင်ပြိုလက်ဝဲ စိစစ်လက်ခံရေး စခန်း တည်ဆောက်ခြင်း



တောင်ပြိုလက်ဝဲစိစစ်လက်ခံရေး

- ရေလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများ အတွက် UEHRD အလှူရန်ပုံငွေဖြင့် ဒေသဆောက်လုပ်ရေးကုမ္ပဏီကြီးကြပ်၍ ငါးခူရစ်စစ်လက်ခံရေး စခန်း တည်ဆောက်ခြင်း



ငါးခူရစ်စစ်လက်ခံရေးစခန်း

- ပြန်လည်ဝင်ရောက်လာသူများအတွက် နေအိမ်များ တည်ဆောက်နေစဉ်ကာလအတွင်း ခေတ္တနေထိုင်ရန် UEHRD အလှူရန်ပုံငွေဖြင့် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ကြီးကြပ်၍ (၈)ခန်းတွဲ ရေ၊ မီးအစုံပါ ယာယီ တဲ(၆၂၅)လုံး၊ စခန်းတွင်း လမ်း၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး အဆောက်အအုံများအား လှူဒါန်းခေါ်ကြားစခန်းတွင် တည်ဆောက်ခြင်း



လှူဒါန်းခေါ်ကြားစခန်း

- ✦ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် တရုတ်နိုင်ငံ အစိုးရက Assembled Board House (၁,၁၀၀)လုံးကို လှူဒါန်းခဲ့ပါသည်။



ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်အတွက် ဆောင်ရွက်မှုအခြေအနေ

နေအိမ်များဆောက်လုပ်ပေးခြင်း

နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ UEHRD နှင့် ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ လှူဒါန်းမှုများဖြင့် နေအိမ်များတည်ဆောက်ပေးလျက်ရှိရာ-

- အိန္ဒိယနိုင်ငံက နံ့သာတောင်ရွာတွင် ဆောက်လုပ်လှူဒါန်းသည့် နေအိမ်(၄၂)လုံး အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ အမျိုးသားသဘာဝဘေးရန်ပုံငွေနှင့် ပြည်တွင်း အလှူရှင်များက လောင်းဒုံ(ဖော်ကီတောင်)၊ မင်းကြီး၊ အောင်စစ်ပြင်၊ ဇော်မတက်၊ သစ်တုံးနားဝှေ့၊ ပဒကား ရွာသစ်၊ နတ်ချောင်း၊ ကျောက်ပန္န၊ အထက်ပြူးမ၊ ငါးရန့်ချောင်း၊ အင်းဒင်(ရွာသစ်)၊ သက်ကိုင်ညာ၊ ကာလာဒေးဖက်၊ ကွမ်းသီးပင်၊ နံ့သာတောင် စသည့် ကျေးရွာ(၁၅)ရွာတွင် တိုင်းရင်းသားများအတွက် စုစုပေါင်း နေအိမ်(၈၂၀)လုံး ဆောက်လုပ်ပေး ခဲ့ပါသည်။
- အိန္ဒိယနိုင်ငံက ရွှေစားကျေးရွာတွင် ဆောက်လုပ်လှူဒါန်းသည့် နေအိမ် (၁၄၈)လုံးအပါအဝင် UEHRD နှင့် ပြည်တွင်းအလှူရှင်များက မြို့မအရှေ့၊ အင်းဒင်၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေစား၊ မြို့ဦး၊ လေးမိုင်၊ အိုးထိန်း၊ ရဲဘောက်ကျ၊ ငါးခူရစသည့် ကျေးရွာ(၁၁)ရွာတွင် ဟိန္ဒူဘာသာဝင်များအတွက် စုစုပေါင်း နေအိမ် (၂၉၈) လုံး ဆောက်လုပ်ပေးခဲ့ပါသည်။
- ကြိမ်ချောင်းတောင်ရွာတွင် အိန္ဒိယနိုင်ငံက ဆောက်လုပ်လှူဒါန်းသည့် နေအိမ်(၆၀)လုံးနှင့် ဂျပန်နိုင်ငံက လှူဒါန်းသည့် နေအိမ် (၅၁)လုံး တို့အပါအဝင် ကြိမ်ချောင်းတောင်၊ ပန်းတောပြင်၊ သက်ကယ်ပြင်စသည့်ကျေးရွာ(၃)ရွာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ UEHRD အလှူရန်ပုံငွေတို့ဖြင့် ပြန်လည် ဝင်ရောက်လာမည့်သူများအတွက်စုစုပေါင်းနေအိမ်(၃၅၃)လုံး ဆောက်လုပ်ပေး ခဲ့ပါသည်။



ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက် ဆောင်ရွက်မှုအခြေအနေ

လတ်တလောအကူအညီများဆောင်ရွက်ပေးနိုင်မှုအခြေအနေ



UEHRD ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း လီမိတက်နှင့် ပူးပေါင်း၍ စပါးများ အချိန်မီအလေအလွင့်မရှိ ရိတ်သိမ်းနိုင်ရေး အတွက် ရိတ်သိမ်းခြွေလှေ့စက်(၂၂)စီး၊ ဝန်ထမ်းအင်အား (၃၀)ဦးဖြင့် ရသေ့ တောင်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာရှိ တောင်သူ(၆၄၈)ဦး၏ မိုးစပါး (၂၄၆၄.၂) ဧကကို ရိတ်သိမ်း ခြွေလှေ့ပေးခဲ့ပါသည်။

ရေရှည်ဖွံ့ဖြိုးရေးအတွက် အကူအညီများဆောင်ရွက်ပေးနိုင်မှု



◆ ဘူးသီးတောင်၊ မောင်တောမြို့နယ် ရိတ်သိမ်းခြွေလှေ့ပြီးစပါးများအား အရည် အသွေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရန် အတွက် ခေတ်မီကိုးရီးယားနိုင်ငံထုတ် DRYER (၃)စုံ၊ (၁၅)တန်ကျ ဆန်စက် (၂)လုံးနှင့် (၆)တန်ကျ ဆန်စက် (၁)လုံး တို့ တပ်ဆင်ခြင်း

◆ လယ်ယာလုပ်သားရှားပါးမှုနှင့် သီးနှံများအလေ့အလွင့်နည်းပါးစေရန်အတွက် KUBOTA DC 70 ရိတ်သိမ်း ခြွေလှေ့စက်နှင့် New Holland 75 hp ထွန်စက်နှင့် နောက်ဆက်တွဲကိရိယာများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်းခြင်း



အသေးစားငွေကြေးထောက်ပံ့မှုလုပ်ငန်းအဖွဲ့အနေဖြင့် အာမခံပစ္စည်းမဲ့ ချေးငွေ၊ ပုံသေရင်းနှီးမြှုပ်နှံခြင်း၊ ကာလရှည် ရင်းနှီးမြှုပ်နှံခြင်းချေးငွေ၊ လုပ်ငန်းလည်ပတ်ငွေအတွက်ချေးငွေတို့အတွက် SMES ချေးငွေများ ထုတ် ချေးခြင်း၊ SMES သင်တန်းပေးခြင်း၊ SMES ချေးငွေဆိုင်ရာအသိပညာ ပေးခြင်းတို့ဖြင့် ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိပါသည်။




ဘဏ္ဍာငွေစုဆောင်းရေးလုပ်ငန်းအဖွဲ့သည် မိုဘိုင်းဖုန်းဆက်သွယ်ရေးစနစ်များ၊ ဘဏ်များနှင့် Payment gate ways များ၊ အလှူငွေလက်ခံပေးနိုင် သောစီးပွားရေးလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အော်ပ ရေတာတစ်ခုချင်းဆီတွင် အလှူငွေများလွယ်ကူစွာ လက်ခံနိုင်အောင် စီစဉ် ပေးနိုင်ခဲ့ပါသည်။

ခရီးသွားလုပ်ငန်းကဏ္ဍမြှင့်တင်ရေးလုပ်ငန်းအဖွဲ့ အနေဖြင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကိစ္စများအား ဆောင်ရွက်ပေးခြင်း၊ ခေါင်းအုံး(၃၀၀၀)၊ စောင်(၃၀၀၀) နှင့် နှစ်ယောက်အိပ်ခြင်ထောင်(၁၅၀၀)အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်းခြင်း၊ စွန့်ပစ်တာယာ ကျွတ်အဟောင်းများဖြင့် အမှတ်တရပစ္စည်းများ ထုတ်လုပ်သည့် အထောက်အကူပြု သင်တန်းပေးခြင်းနှင့် မြန်မာပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းအသီးသီးမှ လှူဒါန်းငွေကျပ်(၂၇၂၃၆၉၇၀)တန်ဖိုးရှိသောပစ္စည်းများလှူဒါန်းခြင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း၏ အသင်းမှ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇန်) ဖွဲ့စည်းနိုင်ခဲ့ပြီး အစားအသောက်ဆိုင်ရာ သင်တန်း များ ပို့ချသင်ကြားပေးခြင်း



နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းအဖွဲ့ အနေဖြင့် ဥရောပနိုင်ငံများ/ အာဆီယံနှင့် မြောက်အမေရိကနိုင်ငံများတွင် ညှိနှိုင်းအစည်းအဝေးများ တက်ရောက်ခဲ့ပြီးရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှင်းလင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ Asian Philanthropy Circle - APC (စင်္ကာပူ အခြေစိုက် အာရှဒေသပရဟိတအသင်း)မှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးရန် ကွင်းဆင်းလေ့လာခြင်းများအတွက် ချိတ်ဆက်ဆောင်ရွက်ခြင်း

သတင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းအဖွဲ့သည် အင်တာနက်မှတစ်ဆင့် လူမှုကွန်ယက်များဖြစ်သည့် Facebook, Twitter တို့ကို အသုံးပြု၍ သတင်းအချက်အလက်များကို ထုတ်လွှင့်ပေးခြင်း၊ သတင်း၊ ဓါတ်ပုံများအား UEHRD Website တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြအသိပေးခြင်း



အလုပ်အကိုင်ဖန်တီးရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ စီစဉ်ဖွင့်လှစ်ရေးလုပ်ငန်းအဖွဲ့ သည် ကျွမ်းကျင်မှုအခြေပြုကာလတို သက်မွေးပညာရွှေ့လျားသင်တန်းများ ဖွင့်လှစ်ခြင်း၊ အသေးစားငွေကြေး ထောက်ပံ့မှုဖြင့် မော်တော်ဆိုင်ကယ်ပြင်၊ ပန်းရံ၊ အုတ်စီ၊ ဂဟေဆက်၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးပေးခြင်း၊ လုပ်သားဈေးကွက်အတွက် Labour Market Survey နှင့် ရခိုင်ပြည်နယ်ရှိ GTI နှင့် THS ကျောင်းများတွင် အသက်မွေးဝမ်းကျောင်းပညာနှင့် ချိတ်ဆက်နိုင်မည့် Assessment Survey များ ပြုလုပ်ခဲ့ခြင်း ၊ သင်တန်းတက်ရောက်ပြီးသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း

ဒေသဖွံ့ဖြိုးရေးအတွက် UEHRD ၏ ပါဝင်ဆောင်ရွက်မှု



ရခိုင်ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံကျသည့် လမ်းပန်းဆက်သွယ်ရေးကို အထောက်အပံ့ဖြစ်စေရန် Asia World Foundation က (UEHRD)လုပ်ငန်းအစီအစဉ်အဖြစ် အငူမော်-မောင်တောလမ်း(၄၉မိုင် ၆ ဖာလုံ) အား ကွန်ကရစ်လမ်းအဖြစ် အဆင်မြှင့်တင် ဖောက်လုပ်ပေးလျက် ရှိပါသည်။

ရေရှည်ပဋိပက္ခကင်းဝေးရေးအတွက် ဆောင်ရွက်မှု

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကစိန်ခေါ်မှုဖြစ်သော လူ့အဖွဲ့အစည်းများ အကြား ပေါင်းစည်း နေထိုင်နိုင်ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးတို့အတွက်လည်း အောက်ပါအတိုင်း အစပျိုးလုပ်ဆောင်လျက်ရှိပါ သည်-



(၂၈-၁၀-၂၀၁၇)ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်း(၁၅)ဖွဲ့မှပြည်သူများ၊ လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ပြည်တွင်း/ပြည်ပပညာရှင်များ၊ လူတန်းစားအလွှာအသီးသီးမှပုဂ္ဂိုလ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများမှ ပြည်သူများပါဝင်သည့် Diversity Management In the Age of Globalization ဖိုရမ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နှင့်(၂၂)ရက်များတွင် နေပြည်တော်၌ ကျင်းပခဲ့ခြင်း၊



ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲကို (၂၉-၄-၂၀၁၈)ရက်နေ့နှင့်(၁၀-၉-၂၀၁၈)ရက်နေ့များတွင်နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ပါသည်။

UEHRD ပထမအကြိမ်နှစ်ပတ်လည်အခမ်းအနားကျင်းပခြင်း



- ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ ပထမအကြိမ် နှစ်ပတ်လည်အခမ်းအနားကို (၁၈-၁၀-၂၀၁၈)ရက်နေ့တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ကျင်းပခဲ့ပြီး UEHRD ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တက်ရောက်၍ မုဒိတာစကား ပြောကြားခဲ့ပါသည်။





“ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စု တစ်ဝန်း လုံးက ပါဝင် ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည့်နေ့ (၁)နှစ်ပြည့်ပြီ ဖြစ်ပါကြောင်း၊ သာမန်ပြည်သူများကအစ စီးပွားရေး လုပ်ငန်းရှင်များအထိ ရက်ရက်ရောရော လှူဒါန်းခဲ့ပါကြောင်း၊ တစ်ယောက်ချင်းစီသည် မိမိနိုင်ငံ တိုးတက်ရေး အတွက် နိုင်ငံ၏လိုအပ်ချက်များကို ကျရာနေရာမှ သဲတစ်ပွင့် အုပ်တစ်ချပ် ဆောင်ရွက်ပေးမည်ဆိုသည့် စိတ်ဓာတ် ကိုပြသသည်ဟု ယူဆပါကြောင်း၊ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ အေးချမ်းရေးအတွက် အုပ်စုတစ်ခုနှင့် တစ်ခု သဟဇာတဖြစ်ရေး လူမှုရေးလုပ်ငန်းများသည်လည်း အင်မတန်အရေးကြီးပါကြောင်း၊ လူမှုရေးလုပ်ငန်းများ အောင်မြင်ရန် ကျန်းမာရေး၊ ပညာရေးကဏ္ဍများသည်လည်း အရေးကြီးပါကြောင်း၊ အလုပ်တစ်ခုသည် လုပ်ကြည့်မှ မည်သို့လုပ်ရသလဲဆိုတာကို နားလည်ပြီး တကယ်လုပ်ကြည့်မှသာ အောင်မြင်နိုင်/ မအောင်မြင် နိုင်သည်ဆိုတာကို သိရှိနိုင်ပါကြောင်း၊ ဆောင်ရွက်သည့် အခါတွင် အောင်မြင်သင့်သည့်အရာများ အောင်မြင်၍ မျှော်လင့်သလောက် မြန်မြန်ဆန်ဆန်မဖြစ်မြောက်သည်များ လည်းရှိပါကြောင်းနှင့် ထိုမဖြစ်မြောက်နိုင်ရသည့် အားနည်းချက်များကို ပြင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း” ပြောကြားခဲ့ပါသည်။

UEHRD အလှူရန်ပုံငွေ


UEHRD သည် ပြည်ထောင်စုစီမံကိန်း ဖြစ်သည်နှင့်အညီ UEHRD ၏လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူများ၊ ပြည်တွင်း/ပြည်ပရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံအစိုးရများက ငွေကြေးထည့်ဝင်လှူဒါန်းခြင်း၊ အထောက်အပံ့ပစ္စည်းများဖြင့် ကူညီဖြည့်ဆည်းခြင်းတို့ ဆောင်ရွက်ခဲ့ကြရာ ငွေကြေးလှူဒါန်းမှုများအတွက် ဘဏ်များတွင် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာစာရင်း များဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါငွေကြေးများဖြင့် UEHRD ၏ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ UEHRD လုပ်ငန်းအဖွဲ့များနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြရာ UEHRD ၏ လုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများရေးဆွဲကာ စနစ်တကျသုံးစွဲဆောင်ရွက်လျက် ရှိပါသည်။



UEHRD ရန်ပုံငွေ ဘဏ်ရှင်းတမ်းအရ သုံးစွဲမှုနှင့် လက်ကျန် အခြေအနေ (၂၄-၁၀-၂၀၁၇)မှ(၃၁-၁၂-၂၀၁၈)ထိ



(၂၄-၁၀-၂၀၁၇)မှ(၃၁-၁၂-၂၀၁၈)ထိ ငွေစာရင်း ရှင်းတမ်းကို နောက်ဆက်တွဲဖြင့် ဖော်ပြထားပါသည်။
UEHRD ရန်ပုံငွေဖြင့် UEHRD ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်း ကဏ္ဍအလိုက် သုံးစွဲမှုကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-



UEHRD ကော်မတီသို့ အများပြည်သူများ အလွယ်တကူ လှူဒါန်းနိုင်ရန်၊ အောက်ပါဘဏ်များတွင် မြန်မာ ငွေနှင့် နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ထားရှိပြီး ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် UEHRD လုပ်ငန်း ဆောင်ရွက်မှု များကို <http://rakhine.unionenterprise.org> website တွင်လေ့လာကြည့်ရှုနိုင်ပါသည်-

	ဘဏ်အမည်	မြန်မာကျပ်ငွေစာရင်း	နိုင်ငံခြားငွေစာရင်း
	ကမ္ဘောဇဘဏ်	034 103 034 017 85901	206 109 206 015 42701
	ဧရာဝတီဘဏ်	000 110 501 002 2168	000 110 503 000 0135
	CBဘဏ်	009 310 040 000 0183	009 310 120 000 1007
	မြန်မာ့စီးပွားရေးဘဏ်	CF 003638	EDU-400001

နိဂုံး

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းမှုများ မူဝါဒလုပ်ငန်းစဉ်များ စီမံချက် များဖြင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ UEHRD စီမံကိန်းသည်လည်း ပေါင်းစည်းမှု အင်အားပြယုဂ်တစ်ခု အဖြစ် အဓိက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်တွင်း၊ ပြည်ပ အလှူရှင်များအနေဖြင့် ယခုအထိ လှူဒါန်းငွေများကို မူလလှူဒါန်းသည့် အလှူရှင်များ၏ စေတနာ၊ ရည်ရွယ်ချက်၊ သဒ္ဓါတရားနှင့်အညီ လက်တွေ့စီမံကိန်းများကို ထိရောက်စွာ အကျိုးဖြစ်ထွန်းစေရန် နည်းစနစ်ကျနစွာ UEHRD က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း ယခုအစီရင်ခံစာဖြင့် ကြိုးစား တင်ပြ ခြင်းဖြင့် မွန်မြတ်သောလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပိုမိုပါဝင် လှူဒါန်းမှုများ ရရှိလာပြီး ပိုမိုထိရောက်စွာ လုပ်ငန်းများဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းပါသည်။



ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး
ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)

Profit and Loss Statement

အရုံးအမြတ်ရှင်းတမ်း

October 2017 - December 2018

	Total (in Myanmar Kyats)
Revenue	
4000 Revenue from direct contributions	
4010 Individual/small business contributions	103,045,329.36
4020 Corporate contributions	2,186,159,274.00
4075 Pledges Revenue	15,950,000,000.00
4151 Friendly Countries Donations	200,000,000.00
4152 Individual Donation from Oversea	819,079,594.44
Total 4000 Revenue from direct contributions	19,258,284,197.80
4100 Donated goods & services revenue	
4140 Gifts in kind goods	1,093,488,944.00
Total 4100 Donated goods & services revenue	1,093,488,944.00
6800 Unrealized gain (loss)	
6830 Exchange Gain or Loss	129,366,134.20
Total 6800 Unrealized gain (loss)	129,366,134.20
Total Revenue	20,481,139,276.00
Expenses	
7070 Program Expenditure	
7080 New Building Construction Expenditure	11,256,211,225.00
7130 Providing stoves	150,000,000.00
7140 Establishing electricity infrastructure	119,822,800.00
7150 Implementing services to ensure safe water	2,250,000.00
7160 Donation Expense-Cash	533,412,041.38
7180 Bank Charges for Program Expenditure	4,265,849.61
7181 Transportation Expense	30,128,000.00
7182 Oil and Lubricant Expense	111,950,400.00
7183 Road and Bridges	580,691,750.00
7184 Security Accessories/Machinery Equipment	342,188,400.00
7185 Completed In-Kind Projects	573,258,944.00
Total 7070 Program Expenditure	13,704,179,409.99
8200 Facility & equipment expenses	
8292 Bank Charge	181,350.00
Total 8200 Facility & equipment expenses	181,350.00
8300 Travel & meetings expenses	
8320 Travel Expenses - Local	2,317,552.00
8330 Travel Expenses - Oversea	23,274,930.00

Total 8300 Travel & meetings expenses	25,592,482.00
8400 UEHRD- Yangon Expense	
8416 UEHRD(YGN) - Meal and Entertainment Expense	83,100.00
8418 UEHRD(YGN) - Repair and Maintenance - Machinery & Equipment	1,881,150.00
8421 UEHRD(YGN) - Repair and maintenance-Building	6,663,445.00
8426 UEHRD(YGN) - Stamp Tax	1,215,770.00
8427 UEHRD(YGN) - Stationery & Printing	253,700.00
8428 UEHRD(YGN) - Labor Fee	216,000.00
8429 UEHRD(YGN) - Travel expenses for Local	2,665,034.00
8430 UEHRD (YGN) - Office Supplies	591,379.00
Total 8400 UEHRD- Yangon Expense	13,569,578.00
8700 UEHRD - NPT Expense	
8701 UEHRD(NPT) - Meals Allowance and Entertainment	818,600.00
Total 8700 UEHRD - NPT Expense	818,600.00
Total Expenses	13,744,341,419.99
Net Earnings	6,736,797,856.01